

သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေပြဋ္ဌာန်း

ယမန်နေ့မှအဆက်

- (စ) ကာကွယ်ပေးမှုအစီအမံ ဆိုသည်မှာ ပြည်တွင်းသို့ တင်သွင်းလာသည့် ကုန်စည်ပမာဏ မြင့်တက်မှုကြောင့် ယင်းကုန်စည်နှင့် အလားတူသော သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ပြည်တွင်းကုန်စည်ထုတ်လုပ်သူ၏ လုပ်ငန်းများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက ကာကွယ်ကုစားပေးရန် ကျင့်သုံးမည့် အစီအမံကို ဆိုသည်။ ယင်းစကားရပ်တွင် ယာယီကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း၊ ကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်း သို့မဟုတ် သွင်းကုန်ပမာဏကန့်သတ်ခြင်းတို့လည်း ပါဝင်သည်။
- (ဆ) ယာယီကာကွယ်ပေးမှု အကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှုဆောင်ရွက်စဉ်ကာလအတွင်း ပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သောထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ယာယီကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရကောက်ခံသည့် အကောက်ခွန်အပါအဝင် ယာယီထပ်တိုးစည်းကြပ်သည့်အကောက်ခွန်ကို ဆိုသည်။
- (ဇ) ကာကွယ်ပေးမှုအကောက်ခွန် ဆိုသည်မှာ စုံစမ်းစစ်ဆေးမှုအပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်အရ ပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် အကောက်ခွန်ဥပဒေအရကောက်ခံသည့် အကောက်ခွန်အပါအဝင် အချိန်ကာလတစ်ခုအထိ ထပ်တိုးစည်းကြပ်သည့် အကောက်ခွန်ကို ဆိုသည်။
- (ဈ) သွင်းကုန်ပမာဏကန့်သတ်ခြင်း ဆိုသည်မှာ စုံစမ်းစစ်ဆေးမှုအပြီးသတ်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်အရ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ ယင်းသို့ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုကိုဖြစ်စေ ကာကွယ်ကုစားပေးရန် စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်၏ တင်သွင်းမှုပမာဏကို အချိန်ကာလတစ်ခုအထိ ကန့်သတ်ခြင်းကို ဆိုသည်။
- (ည) ပြည်တွင်းကုန်စည်ထုတ်လုပ်သူ ဆိုသည်မှာ အောက်ပါထုတ်လုပ်သူကို ဆိုသည်-
- (၁) ပြည်တွင်း အလားတူ ကုန်စည်ထုတ်လုပ်သူ သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်ထုတ်လုပ်သူ၊
- (၂) ပြည်တွင်း အလားတူကုန်စည် သို့မဟုတ် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည်အချိုးအစားများစွာ ပါဝင်သည့် ကုန်စည်ထုတ်လုပ်သူ။
- (ဋ) ပြင်းထန်သော ထိခိုက်နစ်နာမှု ဆိုသည်မှာ ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏ လုပ်ငန်းဆိုင်ရာရပ်တည်မှုကို အဘက်ဘက်မှ သိသာထင်ရှားစွာ ထိခိုက်နစ်နာစေသော အခြေအနေကို ဆိုသည်။
- (ဌ) အလားတူကုန်စည်ဆိုသည်မှာ စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် သွင်ပြင်လက္ခဏာအားလုံး ထပ်တူကျနေသည့် သို့မဟုတ် နီးစပ်စွာတူညီသည့် ပြည်တွင်း၌ ထုတ်လုပ်သော ကုန်စည်ကိုဆိုသည်။
- (ဍ) တိုက်ရိုက်ယှဉ်ပြိုင်နိုင်သော ကုန်စည် ဆိုသည်မှာ ပြည်တွင်း၌ ထုတ်လုပ်သောကုန်စည်သည် စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်နှင့် ဓာတုဗေဒနည်းလမ်းများအရ ပေါင်းစပ်ဖွဲ့စည်းမှု၊ အခြားလက္ခဏာရပ်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားမှုများရှိသော်လည်း အသုံးပြုသည့် ရည်ရွယ်ချက်အရသော်လည်းကောင်း၊ ဈေးကွက်အတွင်း စီးပွားဖြစ်ယှဉ်ပြိုင်မှုအရသော်လည်းကောင်း တစ်ခုနှင့်တစ်ခု အစားထိုး၍ တိုက်ရိုက်ယှဉ်ပြိုင်အသုံးပြုနိုင်သောကုန်စည်ကို ဆိုသည်။
- (ဎ) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည် ဆိုသည်မှာ ဤဥပဒေအရ စုံစမ်းစစ်ဆေးခြင်းခံရသော ပြည်ပမှတင်သွင်းလာသည့် ကုန်စည်ကို ဆိုသည်။
- (ဏ) အကျိုးဝင်ဆက်နွှယ်သူများ ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-
- (၁) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်ပမှတင်ပို့သူ သို့မဟုတ် ထုတ်လုပ်သူ၊
- (၂) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းသူ၊
- (၃) ပုဒ်မခွဲငယ် (၁) သို့မဟုတ် ပုဒ်မခွဲငယ် (၂) ပါ ပုဂ္ဂိုလ်အများစု ပါဝင်ဖွဲ့စည်းထားသော ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့၊

- (၄) စုံစမ်းစစ်ဆေးခြင်းခံရသည့် ကုန်စည်ကို တင်ပို့သောနိုင်ငံ၏ အစိုးရ၊
- (၅) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူ၊
- (၆) ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများဖြင့် ဖွဲ့စည်းထားသည့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့။
- (တ) ဖွဲ့ဖြိုးဆဲနိုင်ငံ ဆိုသည်မှာ ကုလသမဂ္ဂက သတ်မှတ်ထားသော ဖွဲ့ဖြိုးဆဲနိုင်ငံများစာရင်းတွင် ပါဝင်သည့်နိုင်ငံကို ဆိုသည်။
- အခန်း(၂)
ရည်ရွယ်ချက်
- ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ကုန်စည်တစ်မျိုး၏ သွင်းကုန်ပမာဏ မြင့်တက်ခြင်းကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်သူများကို ပြင်းထန်သော ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာပါက စနစ်တကျ စုံစမ်းစစ်ဆေးနိုင်ရန်၊
- (ခ) အချိန်ကာလတစ်ခုအတွင်း ပြည်တွင်း ကုန်စည်ထုတ်လုပ်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို အထောက်အကူဖြစ်စေရန်၊
- (ဂ) ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုသည် သွင်းကုန်ပမာဏ မြင့်တက်မှုနှင့် ကျိုးကြောင်းဆက်စပ်မှုရှိပါက ယင်းထိခိုက်နစ်နာမှုကို ကာကွယ်ကုစားနိုင်ရန် ယင်းသွင်းကုန်အပေါ် လုံလောက်သော ကာကွယ်ပေးမှု အစီအမံ ကျင့်သုံးနိုင်စေရန်။
- အခန်း(၃)
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
- ၄။ ပြည်ထောင်စုအစိုးရအဖွဲ့သည်-
- (က) သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုကော်မတီကို ၁၅ ဦး ထက်မပိုသော အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
- (၁) ပြည်ထောင်စုဝန်ကြီး၊ ဥက္ကဋ္ဌ
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- (၂) ဒုတိယဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌ
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
- (၃) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့ဝင်များ
- အစိုးရအဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်
- ရာထူးအောက်မန်မ့်သောပုဂ္ဂိုလ်များ
- (၄) သင့်လျော်သော အဖွဲ့ဝင်
- နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ စီးပွားရေးပညာရှင်တစ်ဦး
- (၅) သင့်လျော်သော အဖွဲ့ဝင်
- နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ဥပဒေပညာရှင်တစ်ဦး
- (၆) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ
- (၇) ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
- (ခ) ပုဒ်မခွဲ (က) အရ ကော်မတီဖွဲ့စည်းရာတွင် လိုအပ်ပါက တွဲဖက်အတွင်းရေးမှူးကို သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။
- (ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းထားသောကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
- ၅။ ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
- (က) ကာကွယ်ပေးမှု အစီအမံကျင့်သုံးရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက တင်ပြလာသည့် ကနဦး စိစစ်ချက်များအပေါ် စုံစမ်းစစ်ဆေးရန် သင့် မသင့်ဆုံးဖြတ်ခြင်း၊
- (ခ) စုံစမ်းစစ်ဆေးခြင်းနှင့် အကြံပြုသုံးသပ်ချက်များဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊
- (ဂ) ဦးစီးဌာနမှတစ်ဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြလာသည့် စုံစမ်းစစ်ဆေးချက်များနှင့် အကြံပြုသုံးသပ်ချက်များကို စိစစ်၍ သင့်လျော်သည့် ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို ချမှတ်ခြင်း၊
- (ဃ) ကာကွယ်ပေးမှု အစီအမံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက် ရယူဆောင်ရွက်ခြင်း၊

- (င) ကာကွယ်ပေးမှု အစီအမံများကို နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဆောင်ရွက်ခြင်း၊
- (စ) ဤဥပဒေကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနကို အကြံပြုခြင်း၊
- (ဆ) ဤဥပဒေကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျိုးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ လိုအပ်သောစာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများ တောင်းခံနိုင်ခြင်း၊
- (ဇ) မိမိ၏ လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ဦးစီးဌာန သို့မဟုတ် စုံစမ်းစစ်ဆေးရေးအဖွဲ့အား တာဝန်ပေးဆောင်ရွက်စေခြင်း၊
- (ဈ) လိုအပ်ပါက လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း။

- အခန်း(၄)
ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်
- ၆။ ဦးစီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
- (က) ကာကွယ်ပေးမှုအစီအမံကျင့်သုံးရန် လျှောက်ထားခြင်းအား သတ်မှတ်အထောက်အထား ပြည့်စုံမှု ရှိ မရှိ စိစစ်၍ ကော်မတီသို့ တင်ပြခြင်း၊
- (ခ) စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဂ) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များနှင့် အကြံပြုသုံးသပ်ချက်များကို ကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊
- (ဃ) စုံစမ်းစစ်ဆေးမှုရလဒ်များကို အမြန်ဆုံး စိစစ်ဆုံးဖြတ်နိုင်ရန် ကော်မတီ အစည်းအဝေးကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်း၊
- (င) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများထံမှဖြစ်စေ၊ အကျိုးဝင်ဆက်နွှယ်သူများထံမှဖြစ်စေ တောင်းခံထားသောစာရင်းဇယား၊ အချက်အလက်၊ သက်သေအထောက်အထားများကို ထိန်းသိမ်းခြင်း၊
- (စ) ကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးလုပ်ငန်းကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်ခြင်း၊
- (ဆ) ကော်မတီက အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

- အခန်း(၅)
ကနဦးစိစစ်ခြင်း
- ၇။ သွင်းကုန်ပမာဏမြင့်တက်ခြင်းကြောင့် ပြင်းထန်သောထိခိုက်နစ်နာမှု သို့မဟုတ် ယင်းသို့ ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်မှုခံရသော ပြည်တွင်းကုန်စည်ထုတ်လုပ်သူ သို့မဟုတ် ယင်း၏ ကိုယ်စားလှယ်သည် ကာကွယ်ကုစားနိုင်ရေးအတွက် စုံစမ်းစစ်ဆေးပေးရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။ ကော်မတီသည် ယင်းလျှောက်ထားချက်ကို ကနဦးစိစစ်ရန် ဦးစီးဌာနသို့ တာဝန်ပေးအပ်ရမည်။
- ၈။ ဦးစီးဌာနသည် လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍ တရားဝင် ရုံးပိတ်ရက်မပါ ငါးရက်အတွင်း စုံစမ်းစစ်ဆေးရန် သတ်မှတ်အထောက်အထား ပြည့်စုံမှု ရှိ မရှိ ကနဦးစိစစ်၍ ကော်မတီသို့တင်ပြရမည်။
- ၉။ ကော်မတီသည် ပုဒ်မ ၈ အရ တင်ပြချက်အပေါ် အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
- (က) သတ်မှတ်အထောက်အထား ပြည့်စုံမှုမရှိကြောင်းတွေ့ရှိပါက ပြန်လည်ပြင်ဆင်တင်ပြစေရန် ညွှန်ကြားခြင်း သို့မဟုတ်
- (ခ) စုံစမ်းစစ်ဆေးခြင်းပြုရန် သို့မဟုတ် မပြုရန် ဆုံးဖြတ်ခြင်း။
- ၁၀။ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ ပြင်ဆင်တင်ပြစေရန် ဦးစီးဌာနက ညွှန်ကြားလျှင် လျှောက်ထားသူသည် ပြည့်စုံစွာ ဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပြရမည်။
- ၁၁။ ကော်မတီက စုံစမ်းစစ်ဆေးခြင်းမပြုရန် ဆုံးဖြတ်ကြောင်း ညွှန်ကြားလျှင် ဦးစီးဌာနသည် လျှောက်ထားသူထံ ဆောလျင်စွာ စာဖြင့်အကြောင်းကြားရမည်။
- အခန်း(၆)
စုံစမ်းစစ်ဆေးခြင်း
- ၁၂။ ကော်မတီသည် စုံစမ်းစစ်ဆေးခြင်းပြုရန် ဆုံးဖြတ်ပါက ဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော အရာထမ်းများဖြင့်ဖြစ်စေ၊ ဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သော အရာထမ်းက ဦးဆောင်၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကျွမ်းကျင်သူများဖြင့်ဖြစ်စေ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
- ၁၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည်-
- (က) စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ပေးအပ်သည့်နေ့မှစ၍ စတင်ဆောင်ရွက်ရမည်။
- (ခ) ယင်းသို့စုံစမ်းစစ်ဆေးမှုစတင်မည်ဖြစ်ကြောင်းကို လျှောက်ထားသူအပါအဝင် အကျိုးဝင်ဆက်နွှယ်သူများထံ အကြောင်းကြားရမည်။
- (ဆက်လက်ဖော်ပြပါမည်)